

18) What is the end result of this work?

၁ ပုံးတရူး ၁၃-၁၆ ၁၄ ဒေါ် သာ်လာအန်လိုအသီးနှံ၊ ဒုးမေက္ခ၊
သူကုံးသူဂို့၏ တုသေးကွဲအခိုင်ထံးလာသူတသူ့ညီဘာ်တုဘာ်အ
ပူးအသီးနှံတရုံး၊ ၁၅ မူးမျှိုးပြုလာအကိုးနှံသူ၊ မူးအစီ အဆုံးအသီးနှံ၊
ကဲထို့သူ့ပဲစွဲကိုးလာအစီအဆုံးလာ သူမှာတုပံးတုကိုး အမဲ့အဲ့
အပူးတက္ခာ့၏ ၁၆ အဂ္ဂို့အံး၊ တုကွဲးအသေး၊ ကဲထို့ပြုစီဆုံးတက္ခာ့၏
အဂ္ဂို့အံး၊ ယ မူးပြုစီဆုံးလို့။

19) What does Peter call us to do?

20) Is this possible? Why or why not?

၂ ကရို့သူး ၃:၁ မေသားဒ်နှံးပူးသေးဘို့သူ့သုဇော်၊ ပအိုင်ဒီးတုစံး
ဟုတဖော်အံး၊ မ်ပမာကဆိုပသေးလာကယ်တုပံး၏ တုမူး၊ ဘုံ
ယူးဒီးပစ်းပည်း၊ ဒီးပသူ့ပသေးခဲ့လုပ်တ ကုံး၏ ဒီးလာတုပျုံးယွှေးအပူးနှံး၊
မ်ပမာလာထို့ပြုတို့ တုစီဆုံးတက္ခာ့၏။

21) How do we cleanse ourselves from these things?

၂၆:၂၁ ၂၃:၁၃ အဂ္ဂို့အံး၊ ပူးလာအမော်ဖဲ့အံးတုသေးဂုံးလာသူပူး၊
ဒီးသုံးသုံး သားကအို့၊ ဒီးဒီးသုံးသုံးကမာတုနှံး၊ မူးယွှေးလို့။

22) Who works in you to be holy?

23) How does knowing how you are made holy and who works in
you to be holy, help you to live in holiness?

Holy, Holy, Holy

၁ မိုးရှုး ၂:၂-၃ ၂ ဒီးလာမူးနှံးတုနှံးယွှေးမော်တု၏ မာလာအမော်၊
ဒီးအို့သုံးလာမူးနှံးတုနှံးလာကယ်၏ အတုံးမာလာအမော်လုပ်လို့။
၃ ဒီးယွှေးဆို့၏ မူးနှံးတုနှံးနှံး၊ ဒီးဟုးစီဆုံးအို့လို့။ အဂ္ဂို့အံး၊
အို့သုံးလာမူးနှံးလာကယ်၏အတုံးမာလာအတုံးမားလုပ်လို့။

1) What does it mean to be set apart as holy?

2) What does this passage tell us about what can be made holy?

၂ မိုးရှုး ၁၁ ယွှော်၊ မူးမတာလို့က်နာလာကစ်တဖော်အကျိုး
ကေလဲ၏။ မူးမတာလို့က်နာအို့ဒီးတုလာကပို့ လာ တုစီဆုံး၊
လာပျော်းထို့ပတ်ကြောတုပျုံးတော်ဖူး၊ လာအမာတုလို့လားတကေလဲ၏။
3) What do we learn about God's holiness from this verse?

၂ လုပ်လို့ဖူး ၁၄:၄ ကစ်စော်၊ မူးမတာတပျုံးဘာ်၊ ဒီးတစ်းထို့
ပတ်ကြောဘာ်နမဲ့တကေ လဲ၏။ အဂ္ဂို့အံး၊ နဲ့ဒ် အံးနမူးပြုစီဆုံး
တကေဟိုမို့လို့။ အဂ္ဂို့အံး၊ ကယ်ပြုကလုံးကလုံးကဟဲ့ဘာတုလာ
နမဲ့ည့်လို့။ အဂ္ဂို့အံး၊ နတ်စို့ညို့အို့ဖူးထို့လို့။
4) What do we learn about God's holiness from this verse?

၂ လုပ်စီးယူ့ရှုး ၂၄:၁၉ ဒီးစီးယူ့ရှုး၍ ဒီးဘာ်ပြုကိုးမူး၊ သူမှာယွှေး
အတုံးတကဲ ဘာ်။ အဂ္ဂို့အံး၊ မူးကစ်အစီဆုံး၊ ကစ်အသေးကုံး
တုလို့။ တပျုံးဘာ်သုတုကမ်း၊ ဒီးသုတုဒီးသား ဘာ်။

1

5) What do we learn about God's holiness from this verse?

6) What do we learn about our relationship to God?

7) How do we start the process of becoming wise?

8) What does this mean?

How to Be Holy

9) How was this ground holy?

10) Why did Moses need to take his sandals off?

11) What does this tell us about God's holiness?

12) What does this tell us about our relationship to a Holy God?

မေးသဲ ၂၃:၁၆-၁၉ ပုံမ်းဘျို့လာ၊ အဒုံးနှုံးကျွဲ့သုံးရေ၊ သူဘာ်အဖို့
လီ။ သူစံးသူဝဲ၊ ဖဲအုံပုံလာ၊ အဆိုင်လီအသားလာ၊ တုံးလုံးဟံ့၍
အမြဲသိတေဂါဂ္ဂန်။

မုတ်ကလီက လိုလို။ မူမူဖဲဒ်ပျောလေ၊ အဆိုင်လီအသေးလာတ်
လုပ်ဟံာနအထူအမဲ့ညာနှစ်၊ အကမ်အိုင်လီ။ **17** ပျေားဂိုဏ်,
ဒီးပျော်ဘူးချို့သွေ့၏၊ အဂ္ဂုဒ်အံ့၊ မှုအဒို့ဖဲလဲ့တမံ့လဲ့။ မူထူ့၊
မုတ်လုပ်ဟာစို့လေ၊ အမာစီဆုံးထို့ ထူနှစ်လဲ့။ **18** ဒီးဖဲပျောလေအဆိုင်
လီအသေးလာတ်လုပ် ဟံာနအမဲ့ညာ တကေဂါနှစ်၊ မုတ်ကလီကလီလီ။
မူမူဖဲဒ်ပျောလေ၊ အဆိုင်လီအသေးလေ၊ တ်မာဘူး၏ လာတ်လုပ်လီ။
အဖိုဝိုင် အမဲ့ညာတကေဂါနှစ်၊ အ ကမ်အိုင်လီ။ - **19** ပျေားဂိုဏ်,
ဒီးပျော်ဘူးချို့သွေ့၏၊ အဂ္ဂုဒ်အံ့၊ မှုအဒို့ဖဲလဲ့တမံ့လဲ့။
မုတ်မာဘူး၏၊ မှု တ်လုပ်လီ၏လေ၊ အမာစီဆုံးထို့တ်မာဘူး၏လဲ့။
13) What was the problem Jesus was addressing?

14) What is the true source of holiness?

15) What does Jesus ask the Father to do for His disciples?

16) What will the Father use to accomplish this?

17) What work is Jesus referring to in verse 19?